

ကိုလိုရာဒို အမျိုးသမီး၊ မွေးကင်းစနှင့် ကလေးသူငယ် (WIC) ဆိုင်ရာ အစီအစဉ် ပူးပေါင်းပါဝင်သူများ၏အခွင့်အရေးနှင့် တာဝန်များ

တာဝန်များ-

- ကျွန်ုပ်တို့အနေဖြင့် WIC ဆေးခန်းသို့ ကျွန်ုပ်တို့၏ လက်ရှိဝင်ငွေကို အသိပေးပြီးဖြစ်သကဲ့သို့ ကျွန်ုပ်တို့၏ ဝင်ငွေ အပြောင်းအလဲရှိခဲ့ပါကလည်း WIC သို့အသိပေး အကြောင်းကြားမည် ဖြစ်ပါသည်။
- ကျွန်ုပ်တို့အနေဖြင့် WIC နှင့် ချိန်းဆိုမှုများကို မပျက်မကွက်လာရောက်ရန် အရေးကြီးကြောင်းကို သိရှိထားပါသည်။ ကျွန်ုပ်တို့အနေဖြင့် WIC နှင့် ချိန်းဆိုမှုများကို မလာရောက်နိုင်ပါက အချိန်ပြန်လည် ညှိနှိုင်းရန် ကြိုတင် ဆက်သွယ် အကြောင်းကြားမည် ဖြစ်ပါသည်။
- ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ အစားအသောက်ဆိုင်ရာ ခံစားခွင့် သက်တမ်း ကုန်ဆုံးပြီး နှစ်လကျော်ကြာသည့်အချိန်အတွင်း WIC ဆေးခန်းသို့ မဆက်သွယ်ပါက ကျွန်ုပ်တို့အား အစီအစဉ်မှ ထုတ်ပယ်မည်ကို သိရှိပြီး ဖြစ်ပါသည်။
- ကျွန်ုပ်တို့သည် ဆေးခန်းမှ ဝန်ထမ်းများနှင့် စတုရန်းပေ ဝန်ထမ်းများအား အမြဲလေးစားစွာ ဆက်ဆံပါမည်။
- တစ်ကြိမ်တွင် WIC ဆေးခန်းတစ်ခုထက်ပို၍ ခံစားခွင့် ရရှိရန် ကြိုးပမ်းပါက ဥပဒေနှင့် မညီညွတ်ကြောင်း သိရှိထားပါသည်။
- ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ eWIC ကတ် သို့မဟုတ် WIC အစားအသောက်ဆိုင်ရာ ခံစားခွင့်ကို ရောင်းချမည် သို့မဟုတ် ရောင်းချရန် ကြိုးပမ်းမည် မဟုတ်ပါ။ ကျွန်ုပ်တို့၏ WIC အစားအသောက်များ သို့မဟုတ် အခြားအသုံးအဆောင်များကို ငွေကြေး သို့မဟုတ် အကြေးဝယ်ယူခွင့်များဖြင့် လဲလှယ်မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ပျောက်ဆုံးသည် သို့မဟုတ် အခိုးခံရသည်ဟု သတင်းပို့ထားသော ကျွန်ုပ်တို့၏ eWIC ကတ် သို့မဟုတ် အစားအသောက် ခံစားခွင့်ကို ရောင်းချမည် သို့မဟုတ် ရောင်းချရန် ကြိုးပမ်းမည် မဟုတ်ပါ။
- ကျွန်ုပ်တို့အနေဖြင့် မမှန်ကန်သော သတင်းအချက်အလက်များ ပေးခဲ့လျှင် သို့မဟုတ် WIC ခံစားခွင့်ကို အလွဲသုံးစား လုပ်ခဲ့လျှင် ကျွန်ုပ်တို့သည် WIC အစီအစဉ်မှ ထုတ်ပယ်ခံရခြင်း သို့မဟုတ် မှားယွင်းစွာ လက်ခံရရှိခဲ့သည့် ခံစားခွင့်များအတွက် ငွေပြန်လည် ပေးချေရမည် ဖြစ်ပါသည်။
- ကျွန်ုပ်တို့၏ eWIC ကတ် ကိုအသုံးပြု၍ ဝယ်ယူသူအားလုံးသည် ဤစည်းမျဉ်းများနှင့် တာဝန်များကို လိုက်နာစေရန်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပါသည်။

WIC တွင် ပါဝင်သူတစ်ဦး အနေဖြင့်-

- ဒေသဆိုင်ရာ WIC အေဂျင်စီ အနေဖြင့် ကျွန်ုပ်တို့အတွက် ကျန်းမာရေး ဝန်ဆောင်မှု၊ အာဟာရဆိုင်ရာ ပညာပေးခြင်းနှင့် မိခင်နို့တိုက်ကျွေးရေးဆိုင်ရာ အထောက်အပံ့များ ရရှိအောင် ကူညီပေး၍ ကျွန်ုပ်တို့အား ဤဝန်ဆောင်မှုများကို ရယူရန် တိုက်တွန်းအားပေးကြောင်းကို သိရှိထားပါသည်။
- ကျွန်ုပ်တို့၏ မှတ်တမ်းအား ကိုလိုရာဒို ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဌာန (CDPHE) မှ ဝန်ထမ်းများ ဖတ်ရှုနိုင်သည်ကို ကျွန်ုပ်တို့ နားလည်ထားပါသည်။
- CDPHE ၏ အမှုဆောင် ဒါရိုက်တာသည် ကျွန်ုပ်တို့၏ WIC ဆိုင်ရာ အချက်အလက်များကို သက်ဆိုင်ရာ ကျန်းမာရေးနှင့် ပညာရေး အစီအစဉ်များသို့ မျှဝေပေးနိုင်သည့် အခွင့်အာဏာရှိကြောင်း နားလည်ထားပါသည်။ အဆိုပါ သတင်းအချက်အလက်များကို အစိုးရနှင့် ဒေသဆိုင်ရာ WIC အေဂျင်စီများနှင့် အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများမှ WIC အစီအစဉ်နှင့် ကိုက်ညီသောသူများဖြစ်ကြောင်း စီမံခန့်ခွဲသည့် အစီအစဉ်များတွင်သာ အသုံးပြုမည် ဖြစ်ပါသည်။ ဤအစီအစဉ်များသည် ယင်းအချက်အလက်အား အောက်ပါ ရည်ရွယ်ချက်များအတွက် အသုံးပြုမည် ဖြစ်ပါသည်။- ကျွန်ုပ်တို့အား ၎င်းတို့၏ အစီအစဉ်နှင့် ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်ခြင်း၊ ကျွန်ုပ်တို့အား ဤ အစီအစဉ်များနှင့် ပတ်သက်သော သတင်း အချက်အလက်များပေးရန်နှင့် လျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်အား ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်၊ ကျွန်ုပ်တို့သည် ၎င်းတို့၏ အစီအစဉ်တွင် ပါဝင်ပြီးသူတစ်ယောက်ဖြစ်လျှင် ကျွန်ုပ်တို့၏ ကျန်းမာရေး၊ ပညာရေးနှင့် အထွေထွေ ကောင်းမွန်တိုးတက်စေရေး ဆောင်ရွက်ပေးရန်၊ ကျွန်ုပ်တို့၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များ ပြည့်ဝစေရန်။
- ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ရပိုင်ခွင့်များနှင့် တာဝန်များအား ဖတ်ရှုပြီး သို့မဟုတ် အကြံဉာဏ် ရရှိပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဤအစိုးရ အစီအစဉ်နှင့် ကိုက်ညီမှုရှိသော ကျွန်ုပ်တို့၏ မှန်ကန်သော အချက်အလက်များကို ပေးအပ်ပြီးဖြစ်ပါသည်။ အစီအစဉ်ဆိုင်ရာ အရာရှိအနေဖြင့် ကျွန်ုပ်တို့အပေါ်သော သတင်းအချက်အလက်များကို အတည်ပြုပေးမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် WIC အစားအသောက်များကို လက်ခံနိုင်ရန် ကိုက်ညီမှုမရှိသော အချက်အလက်အမှန်ကို ဖုံးကွယ်ထားခြင်း သို့မဟုတ် လိမ်ညာထားခြင်းများ ရှိခဲ့သော် ယင်းအစားအသောက်များ၏ တန်ဖိုးကို ငွေကြေးဖြင့်သော် လည်းကောင်း သို့မဟုတ် အစိုးရ နှင့် ဖက်ဒရယ် ဥပဒေအရ တရားမမှု သို့မဟုတ် ရာဇဝတ်မှု ဖြင့် တရားစွဲဆိုခံရမည် ဖြစ်သည်ကို သိရှိထားပါသည်။

ရပိုင်ခွင့်များ-

- ကျွန်ုပ်တို့အနေဖြင့် WIC အစီအစဉ်နှင့် ကိုက်ညီမှုရှိခြင်း သို့မဟုတ် ပါဝင်ခွင့်ရရှိခြင်းဆိုင်ရာ စံနှုန်းများသည် လူမျိုး၊ အသားရောင်၊ နိုင်ငံ၊ လိင်၊ မသန်စွမ်းခြင်းနှင့် အသက်အရွယ် စသည်တို့ပေါ်တွင် လုံးဝ ခွဲခြားမှုမရှိဘဲ အားလုံး အတူတူပင်ဖြစ်သည်ဟု ကျွန်ုပ်တို့ နားလည်ထားပါသည်။
- ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ WIC အစီအစဉ်နှင့် ကိုက်ညီမှုရှိခြင်း သို့မဟုတ် WIC အကျိုးခံစားခွင့်ကို ထိခိုက်စေနိုင်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို သဘောတူညီမှု မရှိပါက အသိပေး အကြောင်းကြားသည့်နေ့မှ ရက်ပေါင်း 60 အတွင်း မျှတသော ကြားနာမှုပြုလုပ်ပေးရန် အယူခံ တင်သွင်းနိုင်ပါသည်။ မျှတသော ကြားနာမှုပြုလုပ်ရန် တောင်းဆိုခြင်းဆိုင်ရာ ညွှန်ကြားချက်များကို ဤ WIC အေဂျင်စီမှ လည်းကောင်း သို့မဟုတ် ကိုလိုရာဒို WIC အစီအစဉ် ဝက်ဘ်ဆိုက်မှ <http://www.ColoradoWIC.com> လည်းကောင်း ရရှိနိုင်ပါသည်။
- ကျွန်ုပ်တို့အပေါ်တွင် မျှတစွာ ဆက်ဆံခြင်း မရှိဟု ယုံကြည်ပါက ကျွန်ုပ်တို့အနေဖြင့် အမှုဖွင့် တိုင်ကြားခွင့် ရှိပါသည်။

ပြည်ထောင်စု အစိုးရ၏ ပြည်သူ့ရပိုင်ခွင့်နှင့် အမေရိကန် စိုက်ပျိုးရေး ဌာန (USDA) ပြည်သူ့ရပိုင်ခွင့်နှင့် မူဝါဒများအရ USDA ၎င်း၏ အေဂျင်စီများ၊ ရုံးများ၊ ဝန်ထမ်းများ၊ USDA အစီအစဉ်များကို စီမံခန့်ခွဲပေးသော သို့မဟုတ် ပါဝင်ဆောင်ရွက်ပေးသော အဖွဲ့ အစည်းများအနေဖြင့် လူမျိုး၊ အသားရောင်၊ နိုင်ငံ၊ လိင်၊ မသန်စွမ်းခြင်း၊ အသက်အရွယ် သို့မဟုတ် USDA မှပံ့ပိုးသော သို့မဟုတ် ပြုလုပ်သော လှုပ်ရှားမှု သို့မဟုတ် အစီအစဉ်တစ်ခုခုတွင် ပြည်သူ့ရပိုင်ခွင့်ဆိုင်ရာ ချိုးဖောက်မှုတစ်ခုအား လက်တုံ့ပြန်ခွင့်ရှိခြင်းစသည်တို့ အပေါ်တွင် အခြေခံ၍ ခွဲခြားခြင်းမပြုရန် တားမြစ်ထားသည်။ အစီအစဉ်၏ သတင်းအချက်အလက်များအတွက် ဆက်သွယ်ရန် အခြားနည်းတစ်မျိုးမျိုး (ဥပမာ- မျက်မမြင်စာ၊ ပုံနှိပ်စာလုံး အကြီးစား၊ တီပီခွေ အမေရိကန် အမူအရာပြ ဘာသာစကား အစရှိသည်ဖြင့်) လိုအပ်သော မသန်စွမ်းသူများအနေဖြင့် ၎င်းတို့ အကျိုးခံစားခွင့် လျှောက်ထားရာ (ပြည်နယ် သို့မဟုတ် ဒေသဆိုင်ရာ) အေဂျင်စီသို့ ဆက်သွယ်နိုင်ပါသည်။ နားမကြားသူ၊ အကြားအာရုံမျိုး တို့သူ သို့မဟုတ် ဆွဲ အနေသူ များသည် USDA အား အစိုးရ၏ ထပ်ဆင့်လွှင့် ဝန်ဆောင်မှု (800)877-8339 မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။ ၎င်းအပြင် အစီအစဉ်၏ သတင်းအချက်အလက်များကို အင်္ဂလိပ်ဘာသာစကားအပြင်အခြား

ဘာသာစကားများနှင့်လည်း ရရှိနိုင်ပါသည်။ ခွဲခြားဆက်ဆံမှုအား တိုင်ကြားနိုင်ရန် USDA အစီအစဉ်၏ ခွဲခြားဆက်ဆံမှု တိုင်ကြားချက် ပုံစံ(AD-3027)အား http://www.ascr.usda.gov/complaint_filing_cust.html မှ ရယူနိုင်ပြီး မည်သည့် USDA ရုံးခန်း၌မဆို ပုံစံတွင် တောင်းဆိုထားသော အချက်အလက်များအားလုံးကို ယင်းစာတွင် ထည့်သွင်း၍ USDA သို့ လိပ်မူပြီး ပေးပို့တိုင်ကြားနိုင်ပါသည်။ တိုင်ကြားစာပုံစံ မိတ္တူတစ်စောင် တောင်းခံရန် (866) 632-9992 သို့ ဆက်သွယ်နိုင်ပါသည်။ USDA သို့ လိပ်မူထားသော သင်၏ ပြည့်စုံသော ပုံစံ သို့မဟုတ် စာကို ပေးပို့နိုင်ပါသည်။

- (1) စာဖြင့်။ U.S. စိုက်ပျိုးရေး ဌာန
ပြည်သူ့ရခိုင်ခွင့်ဆိုင်ရာ လက်ထောက်အတွင်းရေးမှူးရုံး
1400 Independence Avenue, SW
Washington, D.C. 20250-9410.
- (2) ဖက်စ်ဖြင့်- (202)690-7422 သို့မဟုတ်
- (3) အီးမေးလ်ဖြင့်-program.intake@usda.gov.

ဤအဖွဲ့အစည်းမှာ ညီမျှသော အခွင့်အရေးပေးအပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။